

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်
ဘတ်ဂျက်မရေးဆွဲမီဖော်ပြချက် (Pre Budget Statement)

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
၂၀၂၀ ပြည့်နှစ် ဇွန်လ

နိဒါန်း

စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) မဏ္ဍိုင် (၁) ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု၊ ပန်းတိုင်(၂) စီးပွားရေးတည်ငြိမ်မှုနှင့် အားကောင်းခိုင်မာသည့် မေခရိုစီးပွားရေးစီမံခန့်ခွဲမှု၊ မဟာဗျူဟာ ၂.၄- အရင်းအမြစ်များကို တည်ငြိမ်စွာနှင့် စွမ်းဆောင်ရည်ပြည့်ဝစွာ ခွဲဝေနိုင်ရေးအတွက် ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှုကို အားကောင်းခိုင်မာစေခြင်း အောက်ရှိ မဟာဗျူဟာ ၂.၄.၁ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ၊ နှစ်စဉ်ဘဏ္ဍာငွေများတွင် အခွန်အသုံးပြုမှုကို ရှင်းလင်းခြင်းနှင့် အခြားသော တိုင်းတာချက်များကို ဆက်လက်ထုတ်ပြန်ခြင်းတို့ အပါအဝင် ဘဏ္ဍာငွေအားလုံး ပွင့်လင်းမြင်သာမှု သိသာစွာ တိုးတက်လာစေရန်၊ ၂.၄.၄ ဘဏ္ဍာငွေတင်ပြတောင်းခံခြင်းနှင့် မလိုအပ်သည့် အသုံးစရိတ်များကို ဖြတ်တောက် စိစစ်ခြင်းတို့ကို စောင့်ကြည့်မှုများ ပိုမိုအားကောင်းလာစေရန်၊ ၂.၄.၆ အဆင့်တိုင်းတွင် ဘဏ္ဍာရေးလုပ်ငန်းစဉ်၌ ပြည်သူတို့၏ ပါဝင်မှုပမာဏ ပိုမိုကြီးထွားလာရေးနှင့် အားလုံး ပိုမိုပါဝင်နိုင်ရေးကို တွန်းအားပေးရန် ဟူသည် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်မရေးဆွဲမီ ဖော်ပြချက် (Pre Budget Statement) ကို ပြုစုထုတ်ပြန်ခြင်းဖြစ်ပါသည်။

ဤစာစောင်ပါ ကိန်းဂဏန်းအချက်အလက်များသည် ၂၀၂၀-၂၀၂၁ ခု၊ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့်၊ ဌာနအဖွဲ့အစည်းများက နှစ်လတ်ဘဏ္ဍာရေးမူဘောင်ဖြင့် တွက်ချက်မှုအရ ခွဲဝေပေးထားသည့် အသုံးစရိတ်ဘောင်အတွင်း ရေးဆွဲတင်ပြလာသော ကိန်းဂဏန်းများကို ဘတ်ဂျက်မရေးဆွဲမီဖော်ပြချက်(Pre Budget Statement) အဖြစ် အကြိုထုတ်ပြန်ခြင်း ဖြစ်ပါသည်။ ဘဏ္ဍာရေးကော်မရှင်၏ အတည်ပြုထောက်ခံချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့် ဘတ်ဂျက်အဆိုပြုလွှာ (Executive Budget Proposal) ကိုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးပါက ဥပဒေပြဋ္ဌာန်းသည့်ဘတ်ဂျက်(Enacted Budget) ကိုလည်းကောင်း၊ အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များစာစောင် (Citizens Budget) ကိုလည်းကောင်း ပြည်သူ့ဘဏ္ဍာကို ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူသို့ အသိပေးနိုင်ရေး ထပ်မံ ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန

စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးကော်မရှင်သို့ လျာထားတင်ပြသည့် ပြည်ထောင်စု၏
အရအသုံးခန့်မှန်းခြေငွေစာရင်း

- ❖ ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၂၅,၈၀၃.၅၈၃ ဘီလီယံ ဟု လျာထားပါသည်။
- ❖ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် -
 - (၁) ပြည်ထောင်စု၏ စုစုပေါင်းရငွေကို ကျပ် ၂၇,၇၇၁.၉၆၁ ဘီလီယံ ဟုလျာထားသည်။
 - (၂) ပြည်ထောင်စု၏ စုစုပေါင်းအသုံးစရိတ်ကို ကျပ် ၃၄,၅၇၂.၄၅၁ ဘီလီယံဟု လျာထားသည်။
 - (၃) ထို့ကြောင့် ပြည်ထောင်စု၏ စုစုပေါင်းလိုငွေမှာ ကျပ် ၆,၈၀၀.၄၉၀ ဘီလီယံ ဟု လျာထားသည်။
 - (၄) နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇.၆၃ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေးဖောင်းပွမှု နှုန်းမှာ ၇.၉၉ ရာခိုင်နှုန်း ဟု လျာထားပါသည်။
- ❖ လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၅.၄၁ % ဖြစ်သည်။
- ❖ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက်ပြည်ထောင်စု၏ အခွန်အကောက်ရငွေ စုစုပေါင်း ကျပ် ၈,၆၁၅.၇၇၇ ဘီလီယံ ဟု လျာထားပါသည်။
- ❖ ပြည်ထောင်စု၏အခွန်အကောက်ရငွေနှင့် ဂျီဒီပီအချိုးမှာ ၆.၈၅% ဟု လျာထားပါသည်။
- ❖ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ရေးဆွဲရာ၌ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ၏ ငွေကြေးလဲလှယ်နှုန်းကို ၁,၅၂၀ ကျပ် ဖြင့် ရေးဆွဲထားသည်။
- ❖ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၇-၄-၂၀၂၀ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၈/၂၀၂၀) အရ ဘဏ်များ၏အပ်ငွေအပေါ် အတိုးနှုန်းမှာ-

“ငွေစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှပေးရမည့် အပ်ငွေတို့အပေါ်တွင် ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအောက်(၂) ရာခိုင်နှုန်း (၇.၀%-၂.၀%= ၅.၀%) ထက် မနည်းစေရ”

အခွန်မူဝါဒ

- ❖ ရသင့်ရထိုက်သည့် အခွန်အကောက်များ ဥပဒေနှင့်အညီ အပြည့်အဝကောက်ခံရရှိရေး ICT နည်းပညာများ တိုးချဲ့အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်ရန်၊
- ❖ အခွန်ရုံးကစည်းကြပ်သည့်စနစ် (Official Assessment System-OAS) မှ အခွန်ထမ်းကိုယ်တိုင် အခွန် ကျသင့်မှုကို စည်းကြပ်ခံယူသည့်စနစ် (Self-Assessment System-SAS) သို့ ကူးပြောင်း ဆောင်ရွက်မှုများ ဆက်လက် အကောင်အထည်ဖော်ရန်၊
- ❖ ဈေးကွက်စီးပွားရေးစနစ်ကို အထောက်အကူဖြစ်စေပြီး နိုင်ငံတကာစံနှုန်းများနှင့် လျော်ညီသော အခွန်စနစ် ဖြစ်ထွန်းပေါ်ပေါက်စေရန်၊
- ❖ အမျိုးသားအကျိုးစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်စုဆောင်းမှု တို့ကို အခွန်အကောက်စနစ်ဖြင့် ထိန်းညှိပေးရန်၊
- ❖ တစ်မျိုးသားလုံး၏ ကျန်းမာရေး၊ ကြံ့ခိုင်ရေးနှင့် အကျင့်စာရိတ္တ မြင့်မားရေးတို့အတွက် အခွန် အကောက်စနစ်ဖြင့် ထိန်းကျောင်းပေးရန်၊
- ❖ သဘာဝပတ်ဝန်းကျင်နှင့် တွင်းထွက်သယံဇာတများ ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး တို့အတွက် အခွန်အကောက်စနစ်ဖြင့် ထိန်းကျောင်းပေးရန်၊

အသုံးစရိတ်မူဝါဒ

- ❖ ပြည်သူလူထုအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ် များကို ဆက်လက်မြှင့်တင် သုံးစွဲရန်၊
- ❖ အလုပ်အကိုင်အခွင့်အလမ်းမြှင့်မားပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေသည့် အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို အထောက်အကူ ပြုစေမည့် အသုံးစရိတ်များကို ဦးစားပေးရန်၊
- ❖ လျှပ်စစ်မီး၊ လမ်းတံတား၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးတို့အပါအဝင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တိုးမြှင့်သုံးစွဲရန်၊
- ❖ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒနှင့်အညီ ပြည်ပချေးယူငွေများ ရယူသုံးစွဲရာတွင် ကုန်ကျစရိတ် နှင့်အကျိုးအမြတ်ကို သေချာစွာစိစစ်ပြီးမှသာ ရယူသုံးစွဲရန်နှင့် ပြည်ပအကူအညီငွေများကို သုံးစွဲရာတွင် ပြည်သူအတွက် အမှန်တကယ်အကျိုးရှိထိရောက်သော အသုံးစရိတ် ဖြစ်စေရန်၊
- ❖ ဖွဲ့စည်းပုံနှင့်ဝန်ထမ်းခန့်အပ်မှုများကိုစနစ်တကျစိစစ်ခွင့်ပြုရန်၊
- ❖ ဌာနသုံးမော်တော်ယာဉ်များထက် လုပ်ငန်းသုံးမော်တော်ယာဉ်များကိုသာ ဦးစားပေးဝယ်ယူရန်၊
- ❖ ရုံးဌာနများ၊ ဝန်ထမ်းနေအိမ်များ ဆောက်လုပ်ခြင်း၊ မွမ်းမံခြင်းများထက် ပြည်သူတိုက်ရိုက် အကျိုးပြုလုပ်ငန်းများသို့ ဦးစားပေးသုံးစွဲရန်။

၅
ပြည်တွင်းပြည်ပ ကြွေးမြီလက်ကျန်အခြေအနေ

(ကျပ်ဘီလီယံ)

	၂၀၁၅-၂၀၁၆	၂၀၁၆-၂၀၁၇	၂၀၁၇-၂၀၁၈	၂၀၁၈ (၆) လ	၂၀၁၈-၂၀၁၉
ပြည်တွင်းကြွေးမြီ	၁၅,၇၂၄	၁၈,၀၂၀	၂၀,၇၂၅	၂၂,၂၈၇	၂၅,၂၄၃.၆၈၀
ဂျီဒီပီတွင် ပါဝင်မှု ရာခိုင်နှုန်း	၂၁.၄%	၂၂.၂%	၂၂.၉၁%	၂၃.၆၄%	၂၃.၉၈%
ပြည်ပကြွေးမြီ	၁၂,၂၄၆	၁၀,၈၄၁	၁၃,၉၇၄	၁၃,၂၆၃	၁၅,၅၀၆.၀၁၂
ဂျီဒီပီတွင် ပါဝင်မှု ရာခိုင်နှုန်း	၁၆.၇%	၁၃.၄%	၁၅.၄၅%	၁၄.၀၇%	၁၄.၇၃%
စုစုပေါင်းကြွေးမြီ	၂၇,၉၇၀	၂၈,၈၆၁	၃၄,၆၉၉	၃၅,၅၅၀	၄၀,၇၄၉.၆၉၂
ဂျီဒီပီတွင် ပါဝင်မှု ရာခိုင်နှုန်း	၃၈.၁%	၃၅.၆%	၃၈.၃၆%	၃၇.၇၁%	၃၈.၇၁%

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်တွင်းမှ ငွေချေးယူရန် လျာထားမှုအစီအစဉ်

အကြောင်းအရာ	ကျပ် (ဘီလီယံ)	ရာခိုင်နှုန်း
အစိုးရငွေတိုက်စာချုပ်များလေလံစနစ်ဖြင့် ရောင်းချခြင်း	၁,၂၀၀.၀၀၀	၄၀%
အစိုးရငွေတိုက်လက်မှတ်များ လေလံစနစ်ဖြင့် ရောင်းချခြင်း	၁,၂၀၀.၀၀၀	၄၀%
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အစိုးရငွေတိုက် လက်မှတ်များ ရောင်းချခြင်း	၆၀၀.၀၀၀	၂၀%

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အရအသုံးခန့်မှန်းခြေငွေစာရင်း
(အကြိုလျာထားချက်)

(ကျပ်သန်းပေါင်း)

အကြောင်းအရာ	ပြည်ထောင်စု
ရငွေ	၂၇,၇၇၁,၉၆၀.၇၆၆
သာမန်	၂၂,၅၂၀,၇၉၁.၅၄၉
ငွေလုံးငွေရင်း	၈၆၂,၀၂၀.၇၁၄
ကြွေးမြီ	၄,၃၈၉,၁၄၈.၅၀၃
အသုံးစရိတ်	၃၄,၅၇၂,၄၅၁.၂၅၇
သာမန်	၂၅,၅၇၅,၇၄၄.၉၄၂
ငွေလုံးငွေရင်း	၇,၈၁၆,၇၆၂.၅၁၅
ကြွေးမြီ	၁,၁၇၉,၉၄၃.၈၀၀
လိုငွေ	-၆,၈၀၀,၄၉၀.၄၉၁
ဂျီဒီပီတန်ဖိုး	၁၂၅,၈၀၃,၅၈၃.၀၀၀
လိုငွေနှင့်ဂျီဒီပီအချိုး	၅.၄၁%

ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရငွေ အကြိုလျာထားချက်

(ကျပ်သန်းပေါင်း)

စဉ်	ဌာနအဖွဲ့အစည်း	သာမန်	ငွေလုံး	ကြေးမြီ	ပေါင်း
၁	၂	၃	၄	၅	၆
၁	ဗဟိုအဖွဲ့အစည်းများ	၁,၁၈၅.၆၃၉	၂၉.၄၆၈	၄၃.၄၅၁	၁,၂၅၈.၅၅၈
	၁ နိုင်ငံတော်သမ္မတရုံး				
	၂ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး	၂၄.၀၆၀			၂၄.၀၆၀
	၃ ပြည်ထောင်စုလွှတ်တော်ရုံး	၇.၉၅၀	၁၁.၄၄၄	၁၆.၄၁၆	၃၅.၈၁၀
	၄ ပြည်သူ့လွှတ်တော်ရုံး	၃.၆၇၀			၃.၆၇၀
	၅ အမျိုးသားလွှတ်တော်ရုံး	၀.၅၀၀			၀.၅၀၀
	၆ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး	၃၆၀.၀၆၀			၃၆၀.၀၆၀
	၇ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး	၀.၀၆၀			၀.၀၆၀
	၈ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး	၄၅၃.၅၅၀			၄၅၃.၅၅၀
	၉ ပြည်ထောင်စုရှေ့နေချုပ်ရုံး	၁၉.၀၆၀			၁၉.၀၆၀
	၁၀ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး	၂၁၃.၀၄၆	၁၈.၀၂၄	၂၇.၀၃၅	၂၅၈.၁၀၅
	၁၁ ပြည်ထောင်စုရာထူးဝန်အဖွဲ့	၁၀၃.၆၈၃			၁၀၃.၆၈၃
၂	ဝန်ကြီးဌာနများ	၁၉,၀၆၅,၄၆၇.၆၆၇	၈၀၀,၈၇၀.၇၂၈	၄,၃၄၀,၆၅၁.၈၆၄	၂၄,၂၀၆,၉၉၀.၂၅၉
	၁ နိုင်ငံခြားရေး	၁,၀၂၃.၆၇၂	၇၂၂.၀၀၀		၁,၇၄၅.၆၇၂
	၂ သမ္မတရုံး				
	၃ နိုင်ငံတော်အတိုင်ပင်ခံရုံး				
	၄ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး	၄,၁၈၂.၀၂၉			၄,၁၈၂.၀၂၉
	၅ ပြည်ထောင်စုရေး	၃၄,၂၄၅.၁၇၉	၇၂၁.၁၆၀		၃၄,၉၆၆.၃၃၉
	၆ ကာကွယ်ရေး	၄၉,၆၅၄.၇၉၁			၄၉,၆၅၄.၇၉၁
	၇ နယ်စပ်ရေးရာ	၄,၈၅၃.၆၂၃			၄,၈၅၃.၆၂၃
	၈ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှု	၁၀,၀၃၆,၅၂၂.၇၆၁	၁၉,၀၁၈.၁၇၁	၁,၈၄၉,၇၅၁.၂၁၀	၁၁,၉၀၄,၂၉၂.၁၄၂
	၉ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး	၅,၅၄၄.၆၃၆			၅,၅၄၄.၆၃၆
	၁၀ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး				
	၁၁ ပြန်ကြားရေး	၅၇,၉၃၇.၁၉၂	၂၀.၆၃၄		၅၇,၉၅၇.၈၂၆
	၁၂ သာသနာရေးနှင့်ယဉ်ကျေးမှု	၁၂,၄၀၆.၈၈၂	၇၉၀.၄၀၀		၁၃,၁၉၇.၂၈၂
	၁၃ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	၁၁၉,၅၄၆.၆၇၀	၃၈,၂၄၈.၉၀၁	၃၇၁,၉၉၁.၇၇၅	၅၂၉,၇၈၇.၃၄၆

ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရငွေ အကြိုလျာထားချက်

(ကျပ်သန်းပေါင်း)

စဉ်	ဌာနအဖွဲ့အစည်း	သာမန်	ငွေလုံး	ကြွေးမြီ	ပေါင်း
၁	၂	၃	၄	၅	၆
၁၄	ပို့ဆောင်ရေး၊ ဆက်သွယ်ရေး	၁,၁၅၄,၆၆၉.၁၆၅	၉၉,၄၅၈.၃၅၃	၉၃၂,၆၅၅.၂၇၈	၂,၁၈၆,၇၈၂.၇၉၆
၁၅	သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး	၄၀၅,၅၈၄.၆၂၈	၉,၅၁၀.၄၃၅	၃၀.၀၀၀	၄၁၅,၁၂၅.၀၆၃
၁၆	လျှပ်စစ်နှင့်စွမ်းအင်	၆,၇၄၇,၆၉၇.၀၂၆	၁၀,၃၉၇.၅၈၄	၄၈၆,၅၉၅.၈၂၁	၇,၂၄၄,၆၉၀.၄၃၁
၁၇	အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား	၈၀,၂၀၈.၄၃၆	၁၀၆.၅၅၃	၁၅,၀၄၄.၄၉၄	၉၅,၃၅၉.၄၈၃
၁၈	စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး	၂၂,၀၉၁.၂၂၀	၁၁,၅၈၄.၁၀၅	၁,၅၁၇.၀၂၅	၃၅,၁၉၂.၃၅၀
၁၉	ပညာရေး	၁၇၄,၃၉၉.၆၃၉	၂၆,၈၃၄.၄၃၂	၃၂,၅၆၇.၄၇၀	၂၃၃,၈၀၁.၅၄၁
၂၀	ကျန်းမာရေးနှင့်အားကစား	၅၂,၂၉၃.၅၆၇	၁၂၆,၅၂၁.၉၄၈	၇၇,၃၄၃.၂၄၅	၂၅၆,၁၅၈.၇၆၀
၂၁	ဆောက်လုပ်ရေး	၆၇,၀၁၉.၆၉၃	၄၅၆,၇၀၇.၄၂၄	၅၂၈,၁၄၈.၀၂၂	၁,၀၅၁,၈၇၅.၁၃၉
၂၂	လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး	၁,၇၅၈.၀၂၈		၄၅,၀၀၇.၅၂၄	၄၆,၇၆၅.၅၅၂
၂၃	ဟိုတယ်နှင့်ခရီးသွားလာရေး	၃၂,၉၅၄.၅၀၉	၂၂၈.၆၂၈		၃၃,၁၈၃.၁၃၇
၂၄	တိုင်းရင်းသားလူမျိုးများရေးရာ	၈၇၄.၃၂၁			၈၇၄.၃၂၁
၃	တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ	၁,၅၁၉.၆၇၈			၁,၅၁၉.၆၇၈
၄	နေပြည်တော်ကောင်စီ	၁၁၆.၀၀၄			၁၁၆.၀၀၄
၅	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၈၁၅,၉၆၉.၀၅၂	၅၁,၃၅၇.၁၉၀	၂၃၅,၉၀၄	၈၆၇,၅၆၂.၁၄၆
၆	နေပြည်တော်စည်ပင်သာယာရေး ကော်မတီ	၄၉,၁၀၇.၃၄၈	၃၇.၀၀၀		၄၉,၁၄၄.၃၄၈
၇	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ	၂,၄၃၉,၄၂၆.၁၆၁	၉,၇၂၆.၃၂၈	၄၈,၂၁၇.၂၈၄	၂,၄၉၇,၃၆၉.၇၇၃
၈	လူမှုဖူလုံရေး	၁၄၈,၀၀၀.၀၀၀			၁၄၈,၀၀၀.၀၀၀
	စုစုပေါင်း (၁+၂+၃+၄+၅+၆+၇+၈)	၂၂,၅၂၀,၇၉၁.၅၄၉	၈၆၂,၀၂၀.၇၁၄	၄,၃၈၉,၁၄၈.၅၀၃	၂၇,၇၇၁,၉၆၀.၇၆၆

ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် သုံးငွေ အကြံပြုလျာထားချက်

(ကျပ်သန်းပေါင်း)

စဉ်	ဌာနအဖွဲ့အစည်း	သာမန်	ငွေလုံး	ကြွေးမြီ	ပေါင်း
၁	၂	၃	၄	၅	၆
၁	ဗဟိုအဖွဲ့အစည်းများ	၁၁၇,၀၄၈.၀၆၇	၃၂,၃၇၇.၉၉၇		၁၄၉,၄၂၆.၀၆၄
	၁ နိုင်ငံတော်သမ္မတရုံး	၉,၂၄၀.၅၁၆	၁,၈၀၃.၁၀၀		၁၁,၀၄၃.၆၁၆
	၂ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး	၁,၈၀၁.၆၄၁	၅၆.၅၄၂		၁,၈၅၈.၁၈၃
	၃ ပြည်ထောင်စုလွှတ်တော်ရုံး	၁,၄၀၃.၁၂၀	၇၄.၃၃၆		၁,၄၇၇.၄၅၆
	၄ ပြည်သူ့လွှတ်တော်ရုံး	၉,၁၁၅.၅၇၀	၉၆၄.၅၇၇		၁၀,၀၈၀.၁၄၇
	၅ အမျိုးသားလွှတ်တော်ရုံး	၆,၀၇၃.၃၈၄	၁၄၂.၆၈၂		၆,၂၁၆.၀၆၆
	၆ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး	၂၆,၂၅၃.၀၈၀	၁၈,၈၂၁.၂၃၀		၄၅,၀၇၄.၃၁၀
	၇ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး	၉၀၅.၀၈၅	၉၈.၀၂၅		၁,၀၀၃.၁၁၀
	၈ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး	၄၇,၂၁၄.၅၀၀	၅,၈၅၀.၂၁၀		၅၃,၀၆၄.၇၁၀
	၉ ပြည်ထောင်စုရှေ့နေချုပ်ရုံး	၂,၈၉၆.၂၄၅	၂၄၁.၂၆၀		၃,၁၃၇.၅၀၅
	၁၀ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး	၃,၈၉၅.၄၈၆	၁,၉၂၆.၇၆၉		၅,၈၂၂.၂၅၅
	၁၁ ပြည်ထောင်စုရာထူးဝန်အဖွဲ့	၈,၂၄၉.၄၄၀	၂,၃၉၉.၂၆၆		၁၀,၆၄၈.၇၀၆
၂	ဝန်ကြီးဌာနများ	၂၂,၄၉၂,၄၆၁.၀၆၂	၇,၄၇၅,၆၈၀.၇၃၅	၁,၁၆၆,၂၀၄.၅၂၀	၃၁,၁၃၄,၃၄၆.၃၁၇
	၁ နိုင်ငံခြားရေး	၆၁,၆၅၄.၀၃၇	၄,၂၀၀.၇၄၇		၆၅,၈၅၄.၇၈၄
	၂ သမ္မတရုံး				၀.၀၀၀
	၃ နိုင်ငံတော်အတိုင်ပင်ခံရုံး	၂,၂၄၃.၅၁၈	၉၀.၀၉၀		၂,၃၃၃.၆၀၈
	၄ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး	၇,၂၇၁.၂၁၈	၉၃၅.၂၅၈		၈,၂၀၆.၄၇၆
	၅ ပြည်ထဲရေး	၄၂၁,၀၅၆.၇၃၃	၁၃၂,၅၉၃.၉၂၅	၃,၆၁၀.၄၂၀	၅၅၇,၂၆၀.၀၇၈
	၆ ကာကွယ်ရေး	၂,၀၄၅,၈၃၈.၂၇၂	၁,၃၅၄,၈၂၈.၆၉၅	၁၃,၄၉၁.၉၇၀	၃,၄၁၄,၁၅၈.၉၃၇
	၇ နယ်စပ်ရေးရာ	၃၃,၈၈၆.၅၆၇	၈၀,၈၈၄.၁၀၀		၁၁၄,၇၇၀.၆၆၇
	၈ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု	၈,၉၄၈,၅၉၆.၉၃၂	၁၆၉,၅၄၁.၇၆၉	၅၁၈,၀၃၈.၀၀၀	၉,၆၃၆,၁၇၆.၇၀၁
	၉ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး	၃,၉၄၈.၂၅၁	၆၉၄.၈၆၉		၄,၆၄၃.၁၂၀
	၁၀ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး				၀.၀၀၀
	၁၁ ပြန်ကြားရေး	၆၈,၂၉၅.၇၀၂	၁၄,၀၇၈.၅၇၃	၃၅၇.၁၁၇	၈၂,၇၃၁.၃၉၂
	၁၂ သာသနာရေးနှင့်ယဉ်ကျေးမှု	၂၇,၄၅၇.၂၂၀	၂၃,၄၀၆.၆၄၈		၅၀,၈၆၃.၈၆၈
	၁၃ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း	၃၇၆,၄၀၉.၀၆၈	၅၂၀,၈၁၇.၉၂၈	၁၀၅,၇၃၅.၆၃၇	၁,၀၀၂,၉၅၂.၆၃၃

ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် သုံးငွေ အကြံပြုချက်

(ကျပ်သန်းပေါင်း)

စဉ်	ဌာနအဖွဲ့အစည်း	သာမန်	ငွေလုံးငွေရင်း	ကြွေးမြီ	ပေါင်း
၁	၂	၃	၄	၅	၆
၁၄	ပို့ဆောင်ရေး၊ ဆက်သွယ်ရေး	၃၄၈,၄၈၂.၀၅၅	၁,၃၁၇,၆၁၆.၉၃၉	၁၉၃,၉၆၀.၄၄၉	၁,၈၆၀,၀၅၉.၄၄၃
၁၅	သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး	၃၉၂,၂၄၀.၆၉၆	၃၂,၈၁၅.၁၄၄		၄၂၅,၀၅၅.၈၄၀
၁၆	လျှပ်စစ်နှင့်စွမ်းအင်	၆,၄၄၆,၃၈၂.၃၀၇	၁,၁၀၄,၈၀၇.၈၇၈	၃၂၆,၇၄၀.၉၀၅	၇,၈၇၇,၉၃၁.၀၉၀
၁၇	အလုပ်သမားလူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား	၄၁,၄၄၈.၄၅၈	၂၀,၉၁၆.၆၁၂		၆၂,၃၆၅.၀၇၀
၁၈	စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	၁၄,၈၇၅.၅၂၃	၁၄,၃၀၅.၇၄၂	၅၀.၀၀၀	၂၉,၂၃၁.၂၆၅
၁၉	ပညာရေး	၂,၀၈၉,၉၄၄.၀၀၇	၈၀၃,၂၃၃.၁၀၁		၂,၈၉၃,၁၇၇.၁၀၈
၂၀	ကျန်းမာရေးနှင့်အားကစား	၈၇၉,၇၃၈.၁၃၉	၄၇၀,၀၉၄.၆၉၆	၄,၂၂၀.၀၂၂	၁,၃၅၄,၀၅၂.၈၅၇
၂၁	ဆောက်လုပ်ရေး	၁၂၂,၆၅၆.၈၁၆	၁,၃၉၄,၁၉၈.၆၆၂		၁,၅၁၆,၈၅၅.၄၇၈
၂၂	လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး	၁၄၈,၅၂၅.၉၁၅	၁၃,၃၄၉.၀၆၃		၁၆၁,၈၇၄.၉၇၈
၂၃	ဟိုတယ်နှင့်ခရီးသွားလာရေး	၈,၀၀၆.၂၇၉	၆၀၉.၈၁၂		၈,၆၁၆.၀၉၁
၂၄	တိုင်းရင်းသားလူမျိုးများရေးရာ	၃,၅၀၃.၃၄၉	၁,၆၆၀.၄၈၄		၅,၁၆၃.၈၃၃
၃	တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ	၁,၃၆၄.၀၅၈			၁,၃၆၄.၀၅၈
၄	နေပြည်တော်ကောင်စီ	၁,၄၂၀.၃၅၃	၆၄,၇၃၃.၉၂၆		၆၆,၁၅၄.၂၇၉
၅	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၅၅၇,၀၀၄.၀၂၃	၅၃,၂၃၁.၀၈၉		၆၁၀,၂၃၅.၁၁၂
၆	နေပြည်တော်စည်ပင်သာယာရေး ကော်မတီ	၃၈,၆၁၀.၈၀၈	၉,၆၁၇.၃၉၆		၄၈,၂၂၈.၂၀၄
၇	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ	၂,၃၀၈,၀၆၃.၃၅၂	၁၇၂,၀၀၉.၀၈၀	၁၃,၇၃၉.၂၈၀	၂,၄၉၃,၈၁၁.၇၁၂
၈	လူမှုဖူလုံရေး	၅၉,၇၇၃.၂၁၉	၉,၁၁၂.၂၉၂		၆၈,၈၈၅.၅၁၁
	စုစုပေါင်း (၁+၂+၃+၄+၅+၆+၇+၈)	၂၅,၅၇၅,၇၄၄.၉၄၂	၇,၈၁၆,၇၆၂.၅၁၅	၁,၁၇၉,၉၄၃.၈၀၀	၃၄,၅၇၂,၄၅၁.၂၅၇

ပြည်ထောင်စု၏အခွန်အကောက်ရငွေ လျာထားချက်

(ကျပ်သန်းပေါင်း)

စဉ်	အခွန်အမျိုးအစား	၂၀၂၀- ၂၀၂၁ လျာထားချက်
၁	ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်	၄,၄၀၉,၇၂၃.၀၄၇
	၁ ယစ်မျိုးခွန်၊	၁,၂၈၉.၇၁၉
	၂ ကုန်သွယ်လုပ်ငန်းခွန်၊	၂,၂၀၁,၉၅၄.၈၄၉
	၃ သွင်းကုန်အတွက်လိုင်စင်ကြေး၊ ပါမစ်ကြေးများ၊	၆,၀၀၀.၀၀၀
	၄ မြန်မာနိုင်ငံအောင်ဘာလေသိန်းဆု၊	၁၆၄,၆၄၁.၀၀၈
	၅ မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာအခကြေးငွေများ၊	၁၅၆,၀၀၀.၀၀၀
	၆ ရုံးခွန်နှင့်တံဆိပ်ခေါင်းခွန်၊	၈၅,၁၂၈.၇၃၅
	၇ ခရီးလှည့်လည်ရေးလိုင်စင်/ ဟိုတယ်နှင့် တည်းခိုရိပ်သာလိုင်စင်/ ခရီးသွားလာသူများ ပို့ဆောင်ရေးလိုင်စင်/ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင်များအတွက်လိုင်စင်ကြေး၊	၆၂၂.၅၄၃
	၈ အထူးကုန်စည်ခွန်၊	၁,၆၉၄,၂၁၀.၉၀၁
	၉ ရတနာခွန်	၉၉,၈၇၅.၂၉၂
၂	ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့် အခွန်အကောက်	၂,၇၅၄,၁၈၉.၂၁၅
	၁ ဝင်ငွေခွန်၊	၂,၇၅၄,၁၈၉.၂၁၅
	၃ အကောက်ခွန်	၅၂၀,၀၀၀.၀၀၀
	၁ အကောက်ခွန်၊	၅၂၀,၀၀၀.၀၀၀
၄	နိုင်ငံပိုင်သယံဇာတများထုတ်ယူသုံးစွဲသည့်အပေါ်ကောက်ခံသည့် အခွန်အကောက်	၉၃၁,၈၆၄.၉၆၇
	၁ မြေယာပေါ်တွင် ကောက်ခံသည့်အခွန်၊	၂၃.၅၁၆
	၂ ရေခွန်၊	၁၀၄.၅၈၄
	၃ တာတမံခွန်၊	၀.၉၃၅
	၄ သစ်တောများမှပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့် သစ်တောခွန်၊	၅,၉၈၈.၉၉၄
	၅ ဓာတ်သတ္တုပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်၊ (စက်မှုကုန်ကြမ်း တွင်းထွက်နှင့်အလှဆင်ကျောက်များမပါ)	၇၆.၀၅၀
	၆ ငါးလုပ်ငန်းဆိုင်ရာ အခွန်အခ၊	၂,၆၄၉.၂၈၀
	၇ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့် အခွန်၊	၃၃၄,၃၂၁.၁၁၆
	၈ ဓာတ်သတ္တုခွန်နှင့် တွင်းဝခွန်	၃၁,၃၆၂.၇၉၆
	၉ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့်အခွန်အခ၊	၅၄၄,၂၅၁.၁၀၀
၁၀	ရေအားအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသည့်အတွက် အခမဲ့ရရှိသည့် ဓာတ်အားခ၊	၁၁,၉၀၅.၃၆၂
၁၁	မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်အသုံးပြုခွင့်ရရှိသူများထံမှရရှိသည့် အခွန်၊	၁,၁၈၁.၂၃၄
	စုစုပေါင်း	၈,၆၁၅,၇၇၇.၂၂၉
	ဂျီဒီပီတန်ဖိုး	၁၂၅,၈၀၃,၅၈၃
	အခွန်နှင့်ဂျီဒီပီတန်ဖိုး	၆.၈၅%

ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအကူအညီရငွေ၊
ချေးယူရငွေ အကြိုလျာထားချက်

(ကျပ်သန်းပေါင်း)

စဉ်	ဌာနအဖွဲ့အစည်း	၂၀၂၀-၂၀၂၁	
		ပြည်ပအကူအညီ ရငွေ	ပြည်ပ ချေးယူရငွေ
၁	၂	၃	၄
၁	ဗဟိုအဖွဲ့အစည်းများ	၂၈,၉၆၈	၄၃,၄၅၁
	၁ ပြည်ထောင်စုလွှတ်တော်ရုံး	၁၀,၉၄၄	၁၆,၄၁၆
	၂ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး	၁၈,၀၂၄	၂၇,၀၃၅
၂	ဝန်ကြီးဌာနများ	၁,၀၂၅,၉၉၉,၉၄၆	၃,၉၄၀,၂၅၅,၁၄၄
	၁ နိုင်ငံခြားရေး	၇၂၂,၀၀၀	
	၂ ပြည်ထဲရေး	၆၉၆,၁၆၀	
	၃ နယ်စပ်ရေးရာ	၄,၅၆၀,၀၀၀	
	၄ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု	၁၁၅,၇၀၈,၆၅၈	၁,၅၈၅,၂၇၁,၉၁၀
	၅ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး	၄၄,၅၃၆	
	၆ ပြန်ကြားရေး	၀,၆၃၄	
	၇ သာသနာရေးနှင့်ယဉ်ကျေးမှု	၇၉၀,၄၀၀	
	၈ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း	၅၆,၂၄၀,၃၀၄	၂၇၄,၆၈၁,၈၄၀
	၉ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး	၉၉,၄၅၈,၃၅၃	၉၃၂,၆၅၅,၂၇၈
	၁၀ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး	၁၁,၇၇၅,၃၅၅	
	၁၁ လျှပ်စစ်နှင့်စွမ်းအင်	၁၀,၃၈၈,၅၈၄	၄၄၉,၈၆၀,၁၄၁
	၁၂ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား	၁,၁၀၆,၅၅၃	၁၅,၀၄၄,၄၉၄
	၁၃ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	၁၂,၄၃၆,၀၀၆	၁,၁၉၅,၈၂၀
	၁၄ ပညာရေး	၉၃,၀၁၉,၀၉၀	၃၂,၅၆၇,၄၇၀
	၁၅ ကျန်းမာရေးနှင့်အားကစား	၁၅၈,၁၄၇,၃၃၅	၇၇,၃၄၃,၂၄၅
	၁၆ ဆောက်လုပ်ရေး	၄၅၆,၆၀၇,၄၂၄	၅၆,၆၂၇,၄၂၂
	၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး	၁,၆၆၀,၉၇၅	၄၅,၀၀၇,၅၂၄
	၁၈ ဟိုတယ်နှင့်ခရီးသွားလာရေး	၂,၂၅၇,၂၇၅	
	၁၉ တိုင်းရင်းသားလူမျိုးများရေးရာ	၃၈၀,၃၀၄	
၃	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၅၁,၃၅၇,၁၉၀	၂၃၅,၉၀၄
၄	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ	၉,၇၂၆,၃၂၈	၄၈,၂၁၇,၂၈၄
	စုစုပေါင်း (၁+၂+၃+၄)	၁,၀၈၇,၁၁၂,၄၃၂	၃,၉၈၈,၇၅၁,၇၈၃

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများသည် အောက်ပါ အတိုင်းဆောင်ရွက်ရမည်-

- (က) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ရငွေများအားလုံးကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်း UFA-SEE Account သို့ ပေးသွင်း၍ အသုံးစရိတ်များ အားလုံးကိုလည်း ပြည်ထောင်စု၏အရအသုံးခန့်မှန်းခြေငွေစာရင်း ခွင့်ပြုလျာထား ငွေဘောင်အတွင်း UFA-SEE Account မှပင် ကျခံသုံးစွဲ၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
- (ခ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် သာမန်စာရင်း၌ ကုန်သွယ်မှု (အရှုံး/အမြတ်) စာရင်းအရ ရရှိသော အမြတ်ငွေအပေါ်တွင် နှစ်စဉ်ပြဋ္ဌာန်းသော ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ဝင်ငွေခွန်ပေးဆောင်ရန်နှင့် ကျန်ရှိ သော အမြတ်ငွေများ အားလုံးကို နိုင်ငံတော်သို့ ထည့်ဝင်ငွေအဖြစ် ထည့်ဝင် ရမည် ဖြစ်ပါသည်။
- (ဂ) ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ နိုင်ငံတော်သို့ထည့်ဝင်ငွေကို (၃) လပတ် တစ်ကြိမ်နှုန်းဖြင့် (၄) ကြိမ်ခွဲ၍ ထည့်ဝင် ရမည် ဖြစ်ပါသည်။
- (ဃ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် မိမိတို့၏ လုပ်ငန်းများကို ရည်မှန်း ချက်အတိုင်း အောင်မြင်အောင် တာဝန်ယူဆောင်ရွက်ရန်နှင့် ရငွေများကို လျာ ထားသည့်အတိုင်း ပြည့်ဝစွာရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ပြီး လုပ်ငန်း စွမ်းဆောင်ရည် ပြည့်ဝစွာဖြင့် အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်ရန်ဖြစ် ပါသည်။

၁။ နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းများရေးဆွဲရာတွင် လျာထားမှုနှင့် အမှန်အကောင်အထည်ဖော်နိုင်မှု နီးစပ်ရန် လိုအပ်ပါသည်။ ဘတ်ဂျက်လိုငွေအား ထိန်းသိမ်းနိုင်ရန် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ရငွေများကို တိုးတက်ရှာဖွေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် အသုံးစရိတ်များကို ထိရောက်စွာသုံးစွဲကြရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ကို ဖော်ဆောင်နိုင်သော အသုံးစရိတ်များ၊ COVID-19 Economic Relief Plan အရ လုပ်ငန်းစဉ်များ ဆက်လက်ဖော်ဆောင်သော အသုံးစရိတ်များ ဆက်လက် ခွင့်ပြုထားပါသည်။

၂။ အသုံးစရိတ်တစ်ရပ်ကို ကျခံသုံးစွဲရာတွင်လည်း မြန်မာနိုင်ငံ၏ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းပါ အသုံးစရိတ်အတွက် အခြေခံအချက်များဖြစ်သည့် (က) အသုံးစရိတ်ကျခံရန် ခွင့်ပြုပိုင်ခွင့်ရှိသူ သို့မဟုတ် ယင်းကလုပ်ပိုင်ခွင့် ထပ်ဆင့်အပ်နှင်းခြင်းခံရသူ၏ အထူး သို့မဟုတ် ယေဘုယျ ခွင့်ပြုမိန့် ရှိရန်၊ (ခ) အသုံးစရိတ်အတွက် လုံလောက်သည့် ရန်ပုံငွေကိုလျာထားသတ်မှတ်ပြီးဖြစ်ရန်၊ (ဂ) သုံးစွဲငွေသည် သက်ဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်း စသည်များနှင့်အညီဖြစ်ရန် လိုအပ်သည့် အပြင် အချိန်မီ သုံးစွဲ နိုင်ရန်လည်း လိုအပ်ပါသည်။ ဘတ်ဂျက်များ ခွဲဝေချထားရာတွင် ရုံးချုပ်မှသာ ချုပ်ကိုင်ထားရှိပြီး လက်အောက်ခံရုံးခွဲအဆင့်ဆင့်သို့ လုပ်ပိုင်ခွင့်များ ပေးအပ်ထားမှုမရှိခြင်း၊ ခွင့်ပြုမိန့်မရှိသေးဘဲ ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားခြင်းများမရှိစေရေး ကြပ်မတ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၃။ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပစ္စည်းဝယ်ယူရေး လုပ်ငန်းစဉ်များကို အချိန်မီအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော တင်ဒါခေါ်ယူခြင်း လုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတရုံး၏ ၁၀-၄-၂၀၁၇ ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၁၇ အစိုးရဌာန၊ အဖွဲ့အစည်း၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံး လုပ်နည်းများနှင့်အညီ တိကျစွာလိုက်နာပြီး အချိန်မီဆောင်ရွက်ရန် ဖြစ်ပါသည်။

၄။ မူလလျာထားသည့်အတိုင်း အကောင်အထည် မဖော်နိုင်ပါက ဌာန၊ အဖွဲ့အစည်း၏ ဘတ်ဂျက် လျာထားချက်နှင့် အကောင်အထည်ဖော်မှုအပေါ် ယုံကြည်စိတ်ချရမှု (Budget Credibility) အားနည်းခြင်းကို ဖြစ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူ့ဘဏ္ဍာများကို စနစ်တကျ အကျိုးရှိရှိ အသုံးပြုနိုင်ရန် လျာထားချက်များ ပြည့်မီအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။